

<p>Si pudiera bajarte una estrella del cielo lo haria sin pensarlo dos veces porque te quiero, ay y hasta un lucero</p>	<p>If I could lower a star from the sky to you I would do it without thinking twice because I love you, oh and until a bright star</p>	<p>ကောင်းကင်မှ ကြယ်တစ်ခုကို နင့်ကို အောက်နိုင်ရင် နင့်ကိုချစ်မိလို့ ၂ခါမှ မစဉ်းစားဘဲ လုပ်မယ် အိုး ပြီးပြောင်သောကြယ်အထိ</p>
<p>Y si tuviera el naufragio de un sentimiento seria un velero en la isla de tus deseos, de tus deseos</p>	<p>And if there had been a shipwreck of a thought I would be a pilgrim in the island of your desires, of your desires</p>	<p>ပြီးတော့ ထင်ခြင်ခြင်း၌ သဘောပျက်တစ်ခုဖြစ်ရင် နင်ရဲ့ အလိုစန္ဒာရဲ့ ကျွန်းအပေါ်၌ ငါ ဘုရားဖူးတစ်ဦးဖြစ်မည်။</p>
<p>Pero por dentro entiendo que no puedo y a veces me pierdo...</p>	<p>But inside I understand that I can't and sometimes, I lose myself...</p>	<p>ဒါပေမယ့် ရင်ထဲ၌တော့ အကယ်မဖြစ်နိုင်တာကို သဘောပေါက်ပြီးတော့ တစ်ခါတစ်လေမှာ ကိုယ့်ကိုကိုယ် ပျောက်ပျက်သည်။</p>
<p>Cuando me enamoro a veces desespero, cuando me enamoro, cuando menos me lo espero, me enamoro se detiene el tiempo, me viene el alma al cuerpo, sonrio, cuando me enamoro</p>	<p>When I fall in love, I sometimes despair, When I fall in love, at the very least I lose myself, I fall in love time stands still my heart comes to my body I smile, when I fall in love</p>	<p>ငါ ချစ်မိတော့ တစ်ခါတစ်ရာ၌ ကြောက်မက်ဖွယ်ကြီးသည် ငါချစ်မိတော့ အငယ်ဆုံးတော့ ကိုယ့်ကိုကိုယ် ပျောက်ပျက်သည်။ ငါချစ်မိသည် အချိန်တိုတိုဆိတ်ဆိတ်ရပ်သည် ငါ့နှလုံးသား ငါ့ကိုယ်ခန္ဓာကို လာပြီး ငါချစ်မိတော့ ငါပြီးသည်။</p>
<p>(Ohh, oh, ooh, ooh)</p>	<p>(Ohh, oh, ohh, ooh)</p>	<p>(အူး အူး အူး အူး)</p>
<p>Si la luna seria tu premio, yo juraria hacer cualquier cosa, por ser su dueño, ay, por ser tu dueño</p>	<p>If the moon were your cousin, I would swear to do anything, to be its owner, oh, to be its owner</p>	<p>လသည် နင့် မောင်နှမဝမ်းကွဲဖြစ်ရင် သူ ပိုင်ရှင်ဖြစ်အောင် တစ်စုံတစ်ရာကိုလုပ်တာ ကတိပြုမယ်</p>
<p>Y si en tus sueños escuchas el llanto de mis lamentos, en tus sueños no sigas dormida, que es verdadero, ay, no es un sueño, no</p>	<p>and if you hear the weeping of my laments in your dreams, in your dreams, don't stay asleep, because it's real, oh, it's not a dream, no</p>	<p>ပြီးတော့ နင့် အိပ်မက်များထဲ၌၊ အိပ်မက်များထဲ၌၊ ငါ့ ငိုသံများကို ကြားရင် အိပ်ပျော်တာမထားနှင့် အကယ်ဖြစ်ကြောင့်၊ အိုး အိပ်မက်မဟုတ်ဘူး၊ မဟုတ်ဘူး၊</p>

Y me alegro que a veces al final
no encuentres un momento, ooh
no...

And I'm happy that sometimes at
the end,
you don't find a moment, ohh
no...

ပြီးတော့ တစ်ခါတစ်ရံမှာ
အနောက်အဆုံး၌ ခဏတစ်ခုကို
မတွေ့တာကို ငါပျော်သည်။